



ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်၏ နှစ်ပတ်တင်္ဂြိမ် အခြေအနေ တင်ပြချက်၊ ဒီဇင်ဘာလ ၁၉ရက်မှ ဇန်နဝါရီလ ၁ရက်ထိ၊ ၂၀၂၃ ခုနှစ်
Karenni Civil Society Network

P.O. Box - 100, Mae Hong Son, 58000, Thailand
 Phone: 06 5329 7814, E-mail:kcsn2010@gmail.com

ဇန်နဝါရီလ ၄ ရက်၊ ၂၀၂၃ ခုနှစ်


ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်၏ နှစ်ပတ်တင်္ဂြိမ် အခြေအနေ တင်ပြချက်၊ ဒီဇင်ဘာလ ၁၉ရက်မှ ဇန်နဝါရီလ ၁ရက်ထိ၊ ၂၀၂၃ ခုနှစ်
 ကရင်နီပြည်နယ်နှင့် ဖယ်ခုံမြို့နယ် အတွင်း စစ်ကောင်စီ၏ ချိုးဖောက်မှုများ အကျဉ်း

စဉ်		ဖေဖော်ဝါရီ ၁ - ဒီဇင်ဘာလ ၁ရက်	ဒီဇင်ဘာလ ၁၉ရက် မှ ဇန်နဝါရီလ ၁ရက်	စုစုပေါင်း
၁	အရပ်သားများ သတ်ဖြတ်ခံရခြင်း	၂၈၈		၂၈၈
၂	အရပ်သားများ ဖမ်းဆီးခံရခြင်း	၃၃၄		၃၃၄
၃	အရပ်သားများ ထိခိုက်ဒဏ်ရာရခြင်း	၃၁၅	၁	၃၁၆
၄	အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုများ			
	လွိုင်ကော်မြို့နယ်	၁၀၁	၁	၁၀၂
	ဒီးမော့ဆိုမြို့နယ်	၄၁၉		၄၁၉
	ဖယ်ခုံမြို့နယ်	၂၇၇		၂၇၇
	ဖရူဆိုမြို့နယ်	၅၉		၅၉
	ဘောလခဲမြို့နယ်	၂		၂
	ရှားတောမြို့နယ်	၁		၁
၅	ထုတ်ပယ်ခြင်းခံရသော CDM ပညာရေးဝန်ထမ်းများ			
	ဖရူဆိုမြို့နယ်	၅၂၆		၅၂၆
	ဒီးမော့ဆိုမြို့နယ်	၁၁၂၃		၁၁၂၃
	မယ်စွဲမြို့နယ်	၇၈		၇၈
	ဖါးဆောင်းမြို့နယ်	၁၅၂		၁၅၂
	ရှားတောမြို့နယ်	၅၄		၅၄
	ဖယ်ခုံမြို့နယ်	၆၄၈		၆၄၈
	ဘောလခဲမြို့နယ်	၄၂		၄၂
	စုစုပေါင်းထုတ်ပယ်ခြင်း	၂၆၂၃		၂၆၂၃

ထွက်ပြေးတိမ်းရှောင်မှုများအကျဉ်း

စဉ်	မြို့နယ်	ခန့်မှန်းဦးရေ ဒီဇင်ဘာလ ၁၈ ရက်နေ့ အထိ	IDPs အသစ် ဒီဇင်ဘာလ ၁၉ ရက် - ဇန်နဝါရီလ ၁ ရက်	စုစုပေါင်း ထွက်ပြေးတိမ်းရှောင်မှုများ
၁	လွိုင်ကော်	၅၂၃၁၁		၅၂၃၁၁
၂	ဒီးမော့ဆို	၇၈၂၆၅		၇၈၂၆၅
၃	ဖရူဆို	၄၄၀၃		၄၄၀၃
၄	ဖါးဆောင်း	၄၀၀၀		၄၀၀၀
၅	ဖယ်ခုံ	၅၆၀၀၀		၅၆၀၀၀
၆	ရှားတော	၂၃၉၅		၂၃၉၅
၇	မယ်စုံ	၁၀၀၀		၁၀၀၀
၈	ဘောလခဲ	၃၇၄၁		၃၇၄၁
	စုစုပေါင်း	၂၀၂၁၁၅		၂၀၂၁၁၅

စကစ စစ်ဆင်ရေးများနှင့် ချိုးဖောက်မှုများပြုလုပ်သည့်နေရာ၊ ဒီဇင်ဘာလ(၁၉)ရက်၊ ၂၀၂၂ ခုနှစ်မှ ဇွန်လ(၁)ရက်၊ ၂၀၂၃ခုနှစ်




- စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် လွိုင်ကော်တွင် ရမ်းသန်းပစ်ခတ်ခြင်းများ၊ ဒီးမော့ဆိုတွင် စစ်အင်အားနှင့် တင့်ကားများဖြင့် တိုးချဲ့ချထားခြင်း

ဒီဇင်ဘာလ နောက်ဆုံးအပတ်တွင် စစ်ကောင်စီတပ်သည် ဒီးမော့ဆိုမြို့သို့ စစ်ရေးပြင်ဆင်ဖြည့်တင်းမှုအနေဖြင့် လွိုင်ကော်-ဒီးမော့ဆို၊ ဒီးမော့ဆို- မိုးဗြဲလမ်းမကြီးဖြင့် တင့်ကားများ၊ စစ်သားအင်အားများဖြင့် စစ်အင်အား တိုးချဲ့ခဲ့သည်။ ဒီဇင်ဘာလ ၂၀ ရက်နေ့ လေယာဉ်ဖြင့် လွိုင်ကော်တွင် ကင်းလှည့်မှုများလည်း ပြုလုပ်ခဲ့ပါသည်။ သည့်အပြင် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ဒီးမော့ဆိုအရှေ့ခြမ်းနှင့် ဖယ်ခုံတွင်လည်း လေယာဉ်ဖြင့် ကင်းလှည့် နေမှုများ ပြုလုပ်ခဲ့သည်။ KA, KNDF တို့မှ စစ်ရေးအခြေအနေကြောင့် ဒီးမော့ဆိုမြို့ရှိ စံပြ (၆)မိုင်၊ ဒေါတမကြီး- တောလခဲလမ်းမကြီးကို ယာယီပိတ်ထားကြောင်းနှင့် ပြည်သူများ သွားလာခြင်းမပြုရန် ထုတ်ပြန်ထားပါသည်။

ဒီဇင်ဘာလ ၂၀ရက်၊ ဒီးမော့ဆိုမြို့နယ်၊ ဆီးလီဒုံးရွာနေ အသက် ၄၀ ကျော်မုဆိုးမ အမျိုးသမီးတစ်ဦးသည် တစ်နှစ်ကျော်ကြာအောင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရမှုကြောင့် စိတ်ဖိစီးမှု၊ ကျန်းမာရေးချို့ယွင်းမှုများဖြစ်ပြီး မိမိကိုယ်ကို ကြိုးဆွဲချအဆုံးစီရင်ခဲ့ပါသည်။

ဒီဇင်ဘာလ ၂၅ ရက်၊ လွိုင်ကော် စံပြ ၆ မိုင် - ဒေါတမကြီးလမ်းအား အသုံးပြုပြီး ခရီးသွားလာခြင်းမပြုကြောင်း ဒီးမော့ဆိုမြို့နယ် အုပ်ချုပ်ရေးမှူး ကရင်နီတပ်မတော်၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်တို့မှ ထုတ်ပြန် သည်။ ၎င်းတို့၏ ထုတ်ပြန်စာတွင် လမ်းပြန်လည်ဖွင့်လှစ်မည့်ရက်အား ထုတ်ပြန်သွားမည်၊ ဒေသခံပြည်သူများ အပါအဝင် သွားလာခွင့်မပြု၊ လမ်းပိတ်ထားစဉ်ကာလအတွင်း စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ အပြင် စက်သုံးဆီများအား ဈေးနှုန်းသုံးမြင့်ပြီး ရောင်ချခွင့်မပြုကြောင်း ထုတ်ပြန်သည်။



KA နှင့် KNDF တို့မှ လမ်းပိတ်ထားသည့် ထုတ်ပြန်ကြေညာချက်



အိုင်ဒီပီ ကျောင်းသား၊ သူများ လေယာဉ်သံကြား၍ ပုန်းအောင်းနေကြစဉ်

ဒီဇင်ဘာလ ၂၆ရက်၊ ည ၈ နာရီဝန်းကျင်ခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီမှ လက်နက်ကြီးများ ပစ်ခတ်ခြင်းကြောင့် လွိုင်ကော်မြို့နယ်၊ လွယ်တမူကျေးရွာသို့ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်တလုံးထိမှန်ကာ နေအိမ်ရှိ အသက် (၅၀) အရွယ်အမျိုးသားတစ်ဦး၏ ညာဘက်လက်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။

ဒီဇင်ဘာလ ၃၁ရက်၊ နံနက် ၁၁ နာရီအချိန်ခန့်တွင် သံလွင်မြစ်အရှေ့ဘက်ခြမ်းရှိ စစ်ကောင်စီ၏ အင်ကုန်း တပ်စခန်း၊ ၂၈၈၈ တပ်စခန်းနှင့် ကာကေးကုန်း တပ်စခန်းတို့ကို KA မှ ဒရုန်း၊ စနိုက်ပါတို့ဖြင့် တိုက်ခိုက် ခဲ့ပါသည်။ စစ်ကောင်စီတပ်ဘက်မှ အထိအခိုက်ရှိနိုင်သော်လည်း အတိအကျကိုမူ မသိရှိရချေ။ KA မှ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါသည်။

Contact persons:

Khu Ko Reh Tel: +666 5329 7814

Khu Ruby Tel: +666 3184 2980

Website : www.karennicsn.org

Facebook: Karenni Csn (or) <https://www.facebook.com/kcsnengbur>

Email: kcsn2010@gmail.com